

မာတိကာ

ဇယား ၃။ သူငယ်ချင်းများ

- မိန်းကလေးတို့ရဲ့ သူငယ်ချင်းကျင့်ဝတ်
- ပြင်းထန်သော လူမှုရေးလက်နက်ကြီး
- EQ စိတ်ခံစားမှုဆိုင်ရာ ထုတ်ခြက်မှု
- Self-Centered ...တစ်ကိုယ်ကောင်းဆန်သူ
- အနိုင်ကျင့်သူ . . . Bully
- "နာဘူး ဒီတာ" ရိုလား မေ
- စိတ်ခံစားမှုဆိုင်ရာ အလွဲသုံးမှု
- လူ့အကြိုက် အလိုက်ဆောင်
- ငြင်းဆိုနည်းများ
- လွမ်းဆွတ်ခြင်း . . .

ဇယား ၄။ ချစ်တဲ့သူ

- အချစ်ဆိုသည်မှာ
- ချိန်းတွေခြင်း
- လက်မထပ်ခင်
- ပျားရည်ဆမ်းကာလရဲ့ အနောက်မှာ ...
- အနုပညာဆန်သော အိမ်ထောင်ရေး
- ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း

ဇယား ၅။ ငွေ

- ရှေ့ရေး
- တက္ကသိုလ်ရေးလွတ်လပ်မှု
- ပိုက်ဆံကောင်း ပြောကြမယ်။
- ပိုက်ဆံနဲ့ အမျိုးသမီး
- ဝင်ငွေနဲ့ ထွက်ငွေ
- သုံးစွဲခြင်း
- အကြွေး

ဇယား ၆။ ပန်းတိုင်လေးများ

- ၂ - နှစ်သစ်ကူး
- ၄ - စိတ်ပိစီးမှု အကောင်းလား။ အဆိုးလား။
- ၇ - ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပေး။
- ၁၁ - ဘဝသင်ခန်းစာ
- ၁၅ - အဆိုးထဲက အကောင်း
- ၁၇ - အချိန်စီမံခန့်ခွဲမှု
- ၂၁ - ပန်းတိုင်လေးများ
- ၂၅ - အမှားလက်ဆောင်
- ၂၆ - ကျွန်းပြီးတဲ့ နောက်မှာ
- ၂၉ - သူငွေဖြစ်နည်း
- ၃၁ - မပျောက်ပျက်တဲ့ အမှတ်တရတွေ
- ပျော်ရွှင်မှုကို ဝယ်ယူလို့ရတယ်
- ခေတ်သစ်မေသို့ ...

ဇယား ၇။ ကျန်းမာသန်စွမ်း ဘဝတိုင်လ်

- ၄၁ - ပန်းတိုင်မဟုတ်ဘူး...ခရီးပါ။
- ၄၅ - ပေါင်ချိန်ခြင်း
- ၄၈ - ရှေးဟောင်းအကျဆုံး လေ့ကျင့်ခန်း ...
- ၅၁ - အိမ်တွင်းလေ့ကျင့်ခန်းများ
- အချိန်ရှာမယ်။
- ၅၈ - စိတ်သက်သာအောင် စားသောက်ခြင်း
- ၆၀ - အလွန်အကျွံ မစားမီအောင်
- ၆၂ - သရေစာ
- ၆၆ - အသီးအနှံ...ဘယ်လိုစားမလဲ။
- ၇၇ - ဆား (ဆိုဒီယမ်)
- ၈၀ - လှလှပပ သဘာဝ
- ၈၂ - အလှအပအတွက်အိပ်ပျော်ခြင်း
- ၈၅ - မေတို့ မသိမဖြစ်တဲ့ လှည့်ပတ်ချက်များ